

ကျောက်ဖြူအထူးစီးပွားရေးဇုန်၏ အကြံပေးကုမ္ပဏီ (Consulting Firm) တင်ဒါခေါ်ယူစိစစ်ရွေးချယ်မှု ရလဒ်အား သတင်းစာရှင်းလင်းပွဲနှင့် တင်ဒါအောင်မြင်သော အကြံပေးနိုင်မည့် အကြံပေးကုမ္ပဏီ (Consulting Firm) အုပ်စုအား မိတ်ဆက်ပွဲအခမ်းအနား

(ဒုတိယကြိမ်မြောက်သိန်း မိန့်ခွန်း)

၁။ အကြံပေးကုမ္ပဏီ (Consulting Firm) တင်ဒါခေါ်ယူစိစစ်ရွေးချယ်မှု ရလဒ်အားသတင်းစာ ရှင်းလင်းပွဲနှင့် တင်ဒါအောင်မြင်သော အကြံပေးကုမ္ပဏီ (Consulting Firm) အုပ်စုအား မိတ်ဆက်ပွဲ အခမ်းအနားသို့ တက်ရောက်လာကြသော ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသဝန်ကြီးများ၊ သံအမတ်ကြီးများနှင့် သံတမန်များ၊ အကြံပေးကုမ္ပဏီများ၊ ပြည်တွင်းပြည်ပ စာနယ်ဇင်းအသီးသီးမှ သတင်းထောက်များ၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ဆက်စပ်နေတဲ့ မိတ်ဖက်အဖွဲ့အစည်းများ၊ လူထုအခြေပြုအဖွဲ့အစည်းများ လုပ်ဖော်ကိုင်ဖက် BEAC အဖွဲ့ဝင်များနှင့် ရွေးချယ်ခံထားရသော အကြံပေးကုမ္ပဏီအုပ်စု (Consulting Firms Consortium) နှင့် အရံအဖြစ်ရွေးချယ်ထားသော အကြံပေးကုမ္ပဏီအုပ်စု (Consulting Firms Consortium) တို့မှကိုယ်စားလှယ်များ အားလုံးကို မင်္ဂလာပါလို့ဦးစွာ နှုတ်ခွန်းဆက်သပါတယ်။

၂။ ဒီကနေ့ကျင်းပပြုလုပ်တဲ့ အခမ်းအနားဟာ ကျောက်ဖြူအထူးစီးပွားရေးဇုန် အောင်မြင်စွာ အကောင်အထည်ဖော်လုပ်ဆောင်နိုင်ရန်အတွက် ရင်းနှီးတည်ဆောက်သူများ (developers) တင်ဒါ ခေါ်ယူရာတွင် အကြံပေးဝန်ဆောင်မှုများ ပေးနိုင်ရန်အတွက် အကြံပေးကုမ္ပဏီ (Consulting Firm) တင်ဒါခေါ်ယူစိစစ်ရွေးချယ်မှု လုပ်ငန်းစဉ်တွင် တင်ဒါအောင်တဲ့ အကြံပေးကုမ္ပဏီအား ကြေငြာ မိတ်ဆက်သည့် အခမ်းအနားဖြစ်ပေမဲ့လည်း၊ အခွင့်ရတုန်း ကျွန်တော့်အား ကျောက်ဖြူအထူး စီးပွားရေး ဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌတာဝန်ကို စတင်တာဝန်ပေးအပ်သည့်အချိန်မှ ယနေ့အချိန်ထိ အကောင် အထည် ဖော်လုပ်ဆောင်နေမှုများ၊ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းအစီအစဉ်များကိုပါ ထည့်သွင်း အသိပေးပြောကြားသွားမှာဖြစ်ပါတယ်။

အကောင်အထည်ဖော်မှုအဆင့်ဆင့်

၃။ ကျောက်ဖြူအထူးစီးပွားရေးဇုန်ကိုအဆင့်(၄)ဆင့်ဖြင့် အကောင်အထည်ဖော် လုပ်ဆောင် လျက်ရှိပါတယ် -

- (က) ပထမအဆင့်အနေဖြင့် စိတ်ကူးစီမံချက် Conceptual Plan ရေးဆွဲသည့်လုပ်ငန်းစဉ်ကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှ ၂၀၁၃ ခုနှစ် ဇူလိုင်လအထိလည်းကောင်း။
- (ခ) ဒုတိယအဆင့်အနေဖြင့် အကြံပေးကုမ္ပဏီ (Consulting Firm) အား အိတ်ဖွင့် တင်ဒါခေါ်ယူသည့် လုပ်ငန်းစဉ်ကို ၂၀၁၃ ခုနှစ် ဩဂုတ်လမှ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ အထိလည်းကောင်း။

- (ဂ) တတိယအဆင့်အနေဖြင့် ရင်းနှီးတည်ဆောက်သူ (Developer) အား အိတ်ဖွင့် တင်ဒါ ခေါ်ယူသည့် လုပ်ငန်းစဉ်ကို ၂၀၁၄ခုနှစ်၊ မတ်လ မှ ၂၀၁၄ ခုနှစ်နိုဝင်ဘာလအထိ လည်းကောင်း။
- (ဃ) စတုတ္ထအဆင့်အနေဖြင့် ရင်းနှီးတည်ဆောက်သူ (Developer) ရွေးချယ်ပြီးနောက် အထူးစီးပွားရေးဇုန်စီမံကိန်းလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်သည့် (Project Implementation) အပိုင်းအဖြစ်လည်းကောင်း စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်။

အကောင်အထည်ဖော်သည့်နည်းလမ်း

၄။ ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ဆောင်ရွေးလုပ်ငန်းများ စတင်အကောင် အထည် ဖော်ဆောင်ရွက်စဉ်မှစ၍ ယခုအချိန်ထိ လုပ်ငန်းတိုင်းအဆင့်တိုင်းကို နိုင်ငံတော်မှချမှတ် ထားသော မူဝါဒသဘောထားများ၊ တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်လျက်ရှိသလို ပြည်တွင်းပြည်ပမှ တတ်သိနားလည်သော ပညာရှင်များ၏ အကြံဉာဏ်များကိုရယူခြင်း၊ ဒေသခံပြည်သူ လူထု၏ သဘောထား အမြင်များကို သိရှိကာထည့်သွင်းစဉ်းစား နိုင်ရန်အတွက်၊ ရခိုင်တိုင်းရင်းသား အသိပညာရှင်၊ အတတ်ပညာရှင်များ၊ လူမှုအဖွဲ့အစည်းများ၊ အထူးစီးပွားရေးဇုန် စီမံကိန်း လုပ်ငန်းများနှင့် ပက်သက်နိုင်သည့် မိတ်ဖက်အဖွဲ့များ၏ သဘောထားများပါမကျန် စီမံကိန်း၏ စိတ်ကူး အစီအစဉ် Conceptual Plan တိုင်ပင်ရေးဆွဲသည့်ကာလကတည်းကပင် ယခုအချိန်ထိ -

- (က) သက်ဆိုင်သူများအားလုံးပါဝင်နိုင်သည့်နည်းလမ်း Participatory Approach
- (ခ) ပြည်သူလူထု၏သဘောထားကို အခြေခံသည့် နည်းလမ်း (Bottom-Up Approach)
- (ဂ) သက်ဆိုင်တဲ့မိတ်ဖက်အဖွဲ့ပေါင်းစုံနှင့် ဆွေးနွေးတိုင်ပင်သည့်နည်းလမ်း(Consultative Approach)
- (ဃ) ပွင့်လင်းမြင်သာသည့် နည်းလမ်း (Transparent Approach)
- (င) တာဝန်ခံနိုင်သည့်နည်းလမ်း (Accountable Approach)များကို သုံးကာ

၂၀၁၄ ခုနှစ်မြန်မာအထူးစီးပွားရေးဇုန် ဥပဒေ အခန်း(၆) ပုဒ်မ(၁၄)ပါ ပြဋ္ဌာန်းချက်ဖြစ်တဲ့ ဗဟိုအဖွဲ့သည် -

- ပုဒ်မခွဲ(က) ရင်းနှီးတည်ဆောက်သူကို တင်ဒါခေါ်၍ အပြည်ပြည်ဆိုင်ရာ လုပ်ထုံး လုပ်နည်း များနှင့်အညီ ရွေးချယ်နိုင်သည်၊
- ပုဒ်မခွဲ(ခ) အထူးစီးပွားရေးဇုန်တွင် ရင်းနှီးတည်ဆောက်သူကို အခြားနည်းဖြင့် ရွေးချယ်မည်ဆိုပါက နိုင်ငံတော်နှင့်နိုင်ငံသားများအားအကျိုးရှိစေနိုင်မှု၊

စီမံကိန်းကို လျှင်မြန်စွာအကောင်အထည်ဖော်နိုင်မှုနှင့် အများပြည်သူ ပါဝင်ပြီး ပွင့်လင်းမြင်သာမှုတို့ကို ထည့်သွင်းစဉ်းစားလျက် အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု အတွေ့အကြုံရှိသူအား ဦးစားပေး ရွေးချယ် နိုင်သည်ဆိုသည့် ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ အကောင်အထည်ဖော် လုပ်ဆောင်လျက်ရှိပါတယ်။

၅။ ကျောက်ဖြူအထူးစီးပွားရေးဇုန်၏ ပထမအဆင့်ဖြစ်တဲ့ conceptual plan ရေးဆွဲတဲ့ လုပ်ငန်းစဉ် ဆောင်ရွက်ရာတွင် ပထမ(၂)လခန့်မှာ ပြည်တွင်းပြည်ပမှ တတ်သိနားလည်သည့် အသိ ပညာရှင်၊ အတတ်ပညာရှင်များ အထူးသဖြင့်ဒေသခံ ရခိုင်တိုင်းရင်းသား (resource persons) များနှင့် လူထုအခြေပြု လူမှုရေးအဖွဲ့အစည်းများ၊ ရခိုင်သဟာရအသင်းတို့နှင့် တိုင်ပင်ဆွေးနွေးခြင်းများ ပြုလုပ် ကာ ပြင်ဆင်မှုများကို စတင်လုပ်ဆောင်ခဲ့ပါတယ်။ Conceptual Plan ကို ကူညီရေးဆွဲနေစဉ် ကာလ မှာလည်း Japan Development Institute (JDI) မှ ပညာရှင်များ၊ ကျောက်ဖြူ အထူး စီးပွားရေးဇုန် အကြံပေးအဖွဲ့ဝင်များ၊ မိတ်ဘက်အဖွဲ့ပေါင်းစုံတို့ပါဝင်တဲ့အဖွဲ့ဟာ ကျောက်ဖြူမြို့သို့ (၄)ကြိမ် သွားရောက်ကာ ကွင်းဆင်းလေ့လာခဲ့ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံရှင်းလင်း ဆွေးနွေးခြင်းများ ပြုလုပ်ကာ မြေပြင်အနေအထားအား ကနဦးဆန်းစစ်လေ့လာခြင်း၊ ဒေသခံပြည်သူများ၏ သဘောထား အမြင်များကို ရယူခြင်းများပြုလုပ်ခဲ့ပါတယ်။ ရန်ကုန်မှာလည်း ကျောက်ဖြူ အထူး စီးပွားရေးဇုန် စီမံကိန်းနှင့်ပတ်သက်ပြီး မိတ်ဘက်အဖွဲ့ပေါင်းစုံပါဝင်သော အလုပ်ရုံဆွေးနွေးပွဲများ ကို၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ (၁၅)ရက်နေ့တွင် IBC ခန်းမ၌ ပထမအကြိမ်နှင့် ၂၀၁၃ ခုနှစ်၊ မတ်လ(၆)ရက် နေ့တွင် ရန်ကုန်မြို့ MICT Park မှာ How to Develop an Environmental Friendly Kyauk Phyu SEZ ခေါင်းစဉ်ဖြင့် ဒုတိယအကြိမ် ကျင်းပပြုလုပ်ကာ မိတ်ဖက်အဖွဲ့ပေါင်းစုံရဲ့ အကြံပြုချက် များနှင့်သဘောထားများကိုရယူကာ စီမံကိန်းအကောင် အထည်ဖော် လုပ်ဆောင်သည့် အဆင့်တိုင်းမှာ ထည့်သွင်းစဉ်းစားလုပ်ဆောင်နိုင်ခဲ့ပါတယ်။

၆။ ဒါ့အပြင် ဒုသမ္မတကြီး၏ ဖေဖော်ဝါရီလ ၃ ရက်နေ့မှ ၅ ရက်နေ့အထိသွားရောက်ခဲ့တဲ့ ရခိုင်ပြည်နယ်ခရီးစဉ်မှာလည်း အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ဆောင်မည့် လုပ်ငန်းစဉ် အဆင့်၊ အကောင်အထည်ဖော်လုပ်ဆောင်နေသည့်နည်းလမ်း၊ လက်ရှိဆောင်ရွက်ပြီးစီးမှု အခြေအနေနဲ့ ရှေ့ဆက်လုပ်ရန်ကျန်ရှိနေသည့်လုပ်ငန်းစဉ်များကို ကျောက်ဖြူအထူးစီးပွားရေးဇုန် တည်နေရာအနီးရှိ စစ်တော ကျေးရွာအုပ်စု သို့သွားရောက်ကာ ဒေသခံရွာသူရွာသားများ၊ ရပ်မိရပ်ဖများအား တွေ့ဆုံ ရှင်းပြခဲ့ပါတယ်။ ။

၇။ ပြည်သူလူထုများ၊ သက်ဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများနှင့် ဆွေးနွေးတိုင်ပင်မှုများမှ ရရှိခဲ့တဲ့ အဓိကသဘောထားများကိုခြုံငုံပြီးတင်ပြရလျှင် -

- (က) ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အဓိကဦးတည်သော Environmental Friendly SEZ ဖြစ်ရေး၊
- (ခ) SEZ တည်ဆောက် အကောင်အထည်ဖော်ရာတွင် ထာဝရရှင်သန်ဖွံ့ဖြိုးတိုးတက်မှု Sustainable Development သို့ ဦးတည်ဆောင်ရွက်ခြင်းရှိ/မရှိ၊ ဒေသခံအများစု ပါဝင်သော စောင့်ကြည့်လေ့လာရေးအဖွဲ့ (Monitoring Committee) ဖွဲ့စည်း စောင့်ကြည့်ခွင့်ရရှိရေး၊
- (ဂ) အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးအပါအဝင် ဒေသခံများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေး (Socio Economic Status)တိုးတက်ရေးအပေါ် ဦးစားပေးဆောင်ရွက် ရေး၊ စသည့်သဘောထားများ ရရှိခဲ့ပါတယ်။

Conceptual plan

၈။ ထိုရရှိခဲ့တဲ့ ပြည်သူလူထုသဘောထားများကို အခြေခံကာ အသိပညာရှင်အတတ်ပညာရှင်များ၏ အကြံပြုချက်များဖြင့် ပထမအဆင့်ဖြစ်တဲ့ conceptual plan ရေးဆွဲတဲ့ လုပ်ငန်းစဉ်အား အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး ထိုရေးဆွဲထားတဲ့ conceptual plan ကို ဗဟိုလုပ်ငန်းအဖွဲ့၏ လမ်းညွှန်မှုနှင့်အတည်ပြုချက်များရယူကာ ကျောက်ဖြူမြို့၏ အရှေ့တောင်ဘက် (၄) မိုင်ခန့်အကွာရှိစစ်တောကျေးရွာနှင့် စည်မော်ကျေးရွာများ အနီးတစ်ဝိုက်ရှိရေနက် ဆိပ်ကမ်း တည်ဆောက်ရန် အသင့်တော်ဆုံးနေရာနှင့် ဆက်စပ်လျက်ရှိသည့်နေရာ၌ မြေဧရိယာ ဧက ၁၀၀၀ ကျော်တွင် ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းအား ရေးဆွဲနိုင်ခဲ့ ပါတယ်။

၉။ ဤလျာထားမြေဧက (၁၀၀၀) ကျော်တွင်တည်ဆောက်ရန် စီမံကိန်းများတွင်ပါဝင်တဲ့ ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းများမှာ ထုတ်လုပ်မှုကို အခြေခံတဲ့ လုပ်ငန်းများအတွက် အထောက်အကူဖြစ်စေမည့်ကနဦးစီမံကိန်းများဖြစ်ပြီး၊ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုအပေါ် မူတည်၍ ထိုစီမံကိန်းများကို အပြန်အလှန်အားဖြင့် အထောက်အကူပြုကာ ဒေသနှင့်တိုင်းပြည်၏ စီးပွားရေးတိုးတက်ဖြစ်ထွန်းရေးအတွက် အလားအလာကောင်းများကို ဖော်ဆောင်ပေးနိုင်မည့် အခြေခံ အဆောက်အအုံလုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများနှင့် ဆိုင်တဲ့အခြားသော စီမံကိန်းများကိုပါ အကောင်အထည်ဖော်ဆောင်ရွက်သွားရန် ရေးဆွဲထား ပါတယ်။

၁၀။ ပထမအဆင့်တွင် ရေးဆွဲထားတဲ့ conceptual Plan အပေါ် မူတည်၍ ဒုတိယအဆင့်ဖြစ်တဲ့ အကြံပေးကုမ္ပဏီ အိတ်ဖွင့်တင်ဒါခေါ်ယူသည့်လုပ်ငန်းစဉ် အကြံပေးကုမ္ပဏီ (Consulting Firm) အား အိတ်ဖွင့်တင်ဒါခေါ်ယူတဲ့ လုပ်ငန်းစဉ်ကို နိုင်ငံတကာစံချိန်စံညွှန်း၊ အဆင့်အတန်းများနှင့်အညီ ပွင့်လင်းမြင်သာစွာလုပ်ဆောင်နိုင်ခဲ့ပါတယ်။

၁၁။ ထိုသို့အောင်မြင်စွာလုပ်ဆောင်နိုင်ဖို့အတွက် ပထမဦးစွာ တင်ဒါခေါ်ယူရေးနှင့် စိစစ်ရွေးချယ်ရေး ကော်မတီ BEAC (Bid Evaluation and Awarding Committee) ကို နိုင်ငံတော်သမ္မတရုံး၏ ခွင့်ပြုချက်ဖြင့် ၂၀၁၃ ခုနှစ်၊ ဩဂုတ်လ (၁၇) ရက် နေ့မှစတင်ပီ

- (က) အထူးစီးပွားရေးဇုန် ဗဟိုလုပ်ငန်းအဖွဲ့မှ ဝန်ကြီး၊ ဒုဝန်ကြီးများ။
- (ခ) ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီ၏ အကြံပေးအဖွဲ့ဝင်များ။
- (ဂ) ကျောက်ဖြူအထူးစီးပွားရေးဇုန် လေ့လာစောင့်ကြည့်ရေးဆိုင်ရာ ရခိုင်ဒေသခံ လူထု အခြေပြုအဖွဲ့အစည်းများမှ တတ်သိနားလည်သော resource person များဖြင့် ဖွဲ့စည်း လိုက်ပြီး အကြံပေးကုမ္ပဏီ တင်ဒါခေါ်ယူမှုလုပ်ငန်းစဉ် အဆင့်ဆင့် တိုင်းကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ပွင့်လင်းမြင်သာစွာဖြင့် အင်တိုက်အားတိုက် လုပ်ဆောင်ခဲ့တာ ကြောင့် ယခုလိုရလဒ်ကောင်းများ ရလာခြင်းဖြစ်ပါတယ်။

၁၂။ အကြံပေးကုမ္ပဏီ (Consulting Firm) အား အိတ်ဖွင့်တင်ဒါခေါ်ယူသည့် လုပ်ငန်းစဉ်အရ စိတ်ဝင်စားမှုဖော်ပြလွှာ EOI ဖိတ်ခေါ်သည့် စက်တင်ဘာ လ (၈) ရက်နေ့ အင်းယားလိတ်ဟိုတယ်တွင် ပြုလုပ်ခဲ့တဲ့ (Launching Ceremony) မှစတင်ကာ နိုင်ငံတကာမှအကြံပေးကုမ္ပဏီ (Consulting Firm) အား ဖိတ်ခေါ်ခဲ့ရာ အကြံပေးကုမ္ပဏီ (Consulting Firm) အုပ်စု (၃၁) အုပ်စု စိတ်ဝင်စားကြောင်းဖော်ပြခဲ့ကြပါတယ်။ ယင်းတို့အားလုံးကို တင်ဒါအဆိုပြုလွှာများတင်ရန် ဖိတ်ခေါ် ခဲ့ရာ အကြံပေးကုမ္ပဏီ (၁၇) အုပ်စုပြိုင်ခဲ့ကြကာ ယင်းတို့တင်သွင်းလာတဲ့ နည်းပညာနဲ့ ငွေကြေး အဆိုပြုလွှာများကို BEAC အဖွဲ့ဝင်များက အဆင့်ဆင့်စိစစ်ကာ အထူးစီးပွားရေးဇုန် ဗဟိုအဖွဲ့၏ ခွင့်ပြု ချက်ဖြင့် စင်ကာပူနိုင်ငံအခြေစိုက် CPG (Creative Professional Groups) အကြံပေးကုမ္ပဏီ အုပ်စုအား ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက်ရန် အတွက် ရင်းနှီး တည်ဆောက်သူ (Developer) များ အိတ်ဖွင့်တင်ဒါခေါ်ယူရေး လုပ်ငန်းစဉ်အတွက် အကြံပေး ဝန်ဆောင် မှပေးရန် ရွေးချယ်ခြင်းခံရတဲ့ အကြံပေးကုမ္ပဏီအုပ်စုအဖြစ် ရွေးချယ်လိုက်ကြောင်း ကြေငြာ အပ်ပါတယ်။ အရန်အဖြစ်ရွေးချယ်ထားတဲ့ အကြံပေးကုမ္ပဏီကတော့ KPMG ကုမ္ပဏီဖြစ်ကြောင်း ကြေငြာအပ်ပါတယ်။

၁၃။ ကျောက်ဖြူအထူးစီးပွားရေးဇုန် အနေဖြင့်ရှေ့ဆက် ဦးစားပေး ဆောင်ရွက်ရန်များလုပ်ငန်းများ အဖြစ် -

- (က) ရွေးချယ်လိုက်သော အကြံပေးကုမ္ပဏီနှင့်အတူ အကောင်အထည် ဖော်ဆောင်မည့် အသေးစိတ် လုပ်ငန်းစဉ်အစဉ်ရေးဆွဲအတည်ပြုခြင်း
- (ခ) စာချုပ်ပါသဘောတူညီချက်အားစီမံခန့်ခွဲ၊ အကောင်အထည်ဖော်ခြင်းနှင့် စောင့်ကြည့်ခြင်း
- (ဂ) ကျောက်ဖြူဒေသသို့ကွင်းဆင်းကာ ဒေသခံပြည်သူလူထုနှင့် မိတ်ဖက်အဖွဲ့ပေါင်းစုံဆွေးနွေး တိုင်ပင်ခြင်း

- (ဃ) ဆက်စပ်အခြေခံအဆောက်အအုံများဖြစ်သည့် လျှပ်စစ်မီး၊ ရေ၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဟိုတယ်များ အကောင်အထည်ပေါ်လာစေရေးအတွက် စိတ်ဝင်စားသော ရင်းနှီးမြှုပ်နှံသူ (Investors) များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်နယ်အစိုးရတို့နှင့် ချိတ်ဆက် ဆောက်ရွက်ခြင်း၊ ရင်းနှီးတည်ဆောက်သူများ လုပ်ဆောင်ရမည့်နယ်ပယ် (scope of work) တွင် ပါဝင်စေရန်စီစဉ်ထားခြင်း
- (င) ဒေသအတွင်း ကျွမ်းကျင်လုပ်သားထုတိုးပွားလာစေရေးအတွက် Work Force Development Plan ရေးဆွဲကာ Skill Development training နှင့် capacity building training များစနစ်တကျလုပ်ဆောင်ခြင်း
- (စ) ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင်များအတွက် capacity building trainings များ လိုအပ်သလို သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ဖွံ့ဖြိုးမှု မိတ်ဖက် အဖွဲ့အစည်းများနှင့် ချိတ်ဆက်လုပ်ဆောင်ခြင်း။
- (ဆ) ဒေသခံများ၏သဘောထားများနှင့် အကြံပြုချက်များပါဝင်သည့် ပတ်ဝန်းကျင်ဆိုင်ရာ လေ့လာစောင့်ကြည့်မည့် အစီအစဉ် (Environmental Management Plan) ရေးဆွဲခြင်း
- (ဇ) သဘာဝနှင့်လူမှုရေးထိခိုက်မှုဆန်းစစ်ခြင်း (Environmental and Social Impacts Assessment) ရေးဆွဲခြင်း
- (ဈ) စီမံကိန်းကြောင့် အကျိုးသက်ရောက်မှုရှိနိုင်သည့် ဒေသခံပြည်သူများအတွက် နေရာ ချထားခြင်းဆိုင်ရာ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း အစီရင်ခံစာကို ကမာ့ဘဏ်၏ Involuntary Resettlement Sourcebook ပါ လမ်းညွှန်ချက်နှင့်အညီရေးဆွဲခြင်းများ ဆောင်ရွက်သွားမှာဖြစ်ပါတယ်လို့

အသိပေးပြောကြားရင်း ကျောက်ဖြူအထူးစီးပွားရေးဇုန် အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် မိမိတတ်နိုင်သည့်ဖက်မှ ဝိုင်းဝန်းကူညီကြပါရန် ပန်ကြားရင်း နိဂုံးချုပ် အပ်ပါတယ်။ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။